



MAS EDUCATION CENTER

No. 184-186, 2nd floor, 45th St., Botahtaung Township, Yangon, Myanmar.

Phone : (95) 977 9922 385, 977 9922 386

Email : info@mas-education.com

Website : www.mas-education.com

ကျန်းမာရေးနှင့် ဘေးကင်းရေး မူဝါဒ

၁။ ကျန်းမာရေးနှင့် ဘေးကင်းရေး မူဝါဒဆိုင်ရာ ထုတ်ပြန်ချက်

(Management and Accountancy School (MAS) အနေဖြင့် ကောင်းမွန်သော ကျန်းမာရေးနှင့် ဘေးကင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုရှိခြင်းသည် အရည်အသွေးမီ ဝန်ဆောင်မှုများ ပံ့ပိုးမှုကို အထောက်အပံ့ပေးသည်ကို နားလည်လက်ခံထားပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဝန်ထမ်း အားလုံးအတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးကင်းသည့် လုပ်ငန်းပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်ဖန်တီး၍ ထိန်းသိမ်းမည်ဖြစ်ပြီး ၎င်းတို့အားလုံး၏ လုပ်ကိုင်ဆောင်ရွက်မှု မှန်သမျှသည် MAS သင်တန်းကျောင်း၏ သင်တန်းသားများ/စာသင်သားများ၊ ခေတ္တလာသူများ/လည်ပတ်သူများနှင့် ကျွန်ုပ်တို့ဝန်ဆောင်မှု အသုံးပြုသူ အခြားပုဂ္ဂိုလ်များ၏ ကျန်းမာရေးနှင့် ဘေးကင်းရေးအပေါ် ထိခိုက်မှုမရှိစေရန် အားထုတ်ဆောင်ရွက်လျက် ရှိပါသည်။

၂။ ကျန်းမာရေးနှင့် ဘေးကင်းရေးမူဝါဒ၏ ဦးတည်ချက်/ရည်ရွယ်ချက်များ

- သက်ဆိုင်ရာ စည်းမျဉ်းဥပဒေများအရ ချမှတ်ချက်များကို လိုက်နာရန်။
- ဘေးအန္တရာယ်များကို (ထိခိုက်မှုများ ဖြစ်လာနိုင်ခြင်း) ခွဲခြားသိရှိရန်၊ ဆုံးရှုံးနိုင်ခြေများကို (အမှန်တကယ် ထိခိုက်နိုင်ခြေ) စိစစ်ရန်နှင့် အဆိုပါ ဆုံးရှုံးနိုင်ခြေများကို စီမံထိန်းချုပ်ရန်။
- ဝန်ထမ်းများ (နှင့် အခြားသက်ဆိုင်သူများ) အနေဖြင့် စစ်ဆေးသတ်မှတ်ထားသည့် ဆုံးရှုံးနိုင်ခြေများနှင့် ပတ်သက်၍ အပြည့်အဝ သိရှိထားပြီး သင့်လျော်သည့်နေရာများတွင် လမ်းညွှန်မှုများ၊ လေ့ကျင့်ရေးများနှင့် ကြီးကြပ်မှုများကို ရရှိစေရန်။
- ကျန်းမာရေးနှင့် ဘေးကင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဝန်ထမ်းများ သို့မဟုတ် ၎င်းတို့၏ ကိုယ်စားလှယ်များနှင့် ဆွေးနွေးတိုင်ပင်ရန်။
- ဘေးကင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော အလုပ်ခွင်နေရာ ဖြစ်စေရန်နှင့် လုပ်ငန်းသုံးကိရိယာများ ပံ့ပိုးပေးရန်။
- ဝန်ထမ်းများအနေဖြင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နိုင်ရန် အရည်အချင်းပြည့်မီပြီး လိုအပ်ပါက သင်တန်းပေးနိုင်ရန်အတွက် ဆောင်ရွက်ရန်။
- သင့်တော်သည့် ကျန်းမာရေးနှင့် ဘေးကင်းရေးဆိုင်ရာ စီမံခန့်ခွဲမှု စနစ်များနှင့် အစီအမံများကို ထားရှိရန်။



MAS EDUCATION CENTER

No. 184-186, 2nd floor, 45th St., Botahtaung Township, Yangon, Myanmar.

Phone : (95) 977 9922 385, 977 9922 386

Email : info@mas-education.com

Website : www.mas-education.com

- အဆိုပါ ဘေးကင်းရေးဆိုင်ရာ စီမံခန့်ခွဲမှု စနစ်များနှင့် အစီအမံများကို စောင့်ကြည့်ပြီး ပြန်လည်သုံးသပ်ရန်နှင့် သင့်တော်သလို အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ရန်။

၃။ မူဝါဒသက်ရောက်မှုနယ်ပယ်

ဤမူဝါဒသည် Management and Accountancy School (MAS) ၏ ကဏ္ဍအားလုံး၊ ဝန်ထမ်းများ၊ ကန်ထရိုက်တာများနှင့် အလုပ်သင်များ အပါအဝင် ကုမ္ပဏီမှ ခန့်အပ်ထားသည့် ပုဂ္ဂိုလ်အားလုံးနှင့် သက်ဆိုင်မည် ဖြစ်ပါသည်။ ၎င်းသည် အသိအမှတ်ပြုလက်မှတ်အတွက် လျှောက်ထားကြသည့် စာမေးပွဲဖြေဆိုမည့်သူများ၊ သင်ယူနေလျက် ရှိသည့် စာသင်သားများ၊ ကျွန်ုပ်တို့ ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များက အကျိုးသက်ရောက်မှုရှိသည့် အဆိုပါ သင်တန်းသားများ၊ စာသင်သားများနှင့်လည်း သက်ဆိုင်မည် ဖြစ်ပါသည်။


၄။ တာဝန်ဝတ္တရားများ

ဒါရိုက်တာများ ဘုတ်အဖွဲ့သည် ယေဘုယျအားဖြင့် အောက်ပါတို့ကို လုပ်ဆောင်ရန် တာဝန်ရှိပါသည်

- MAS ၏ ကျန်းမာရေးနှင့် ဘေးကင်းရေး မူဝါဒကို ၎င်း၏ မန်နေဂျာများ၊ အဖွဲ့ခေါင်းဆောင်များနှင့် အခြားဝန်ထမ်းများအားလုံးတို့က မှ ထိရောက်စွာ အကောင်အထည်ဖော်စေခြင်း
- ခိုင်မာသော ကျန်းမာရေးနှင့် ဘေးကင်းရေး စီမံခန့်ခွဲမှု စနစ်များနှင့် အစီအမံများ နေရာတကျ ရှိစေရန် ဆောင်ရွက်ခြင်း
- ကျောင်း၏ မန်နေဂျာများကို ၎င်းတို့၏ ကျန်းမာရေးနှင့် ဘေးကင်းရေးဆိုင်ရာ တာဝန်ဝတ္တရားများကို ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးထောက်ပံ့ပေးခြင်း

ကျောင်း၏ မန်နေဂျာနှင့် စီမံခန့်ခွဲရေးအဖွဲ့ (ရှိပါက) တို့သည် အောက်ပါတို့အတွက် တာဝန်ယူရမည် -

- ဤမူဝါဒကို စတင်မိတ်ဆက် အသိပေးခြင်းနှင့် သုံးသပ်စိစစ်ခြင်းတို့ကို လုပ်ဆောင်ခြင်းဖြင့်
- ဝန်ထမ်းများက မူဝါဒအပေါ် အလေးထားစေပြီး ၎င်းတို့ကိုယ်တိုင်နှင့်တကွ အခြားဝန်ထမ်းများသည် မိမိတို့၏ လုပ်ငန်းတာဝန်ကို ဘေးကင်းစွာ လုပ်ဆောင်နိုင်ရန် လုံလောက်သည့် စွမ်းဆောင်ရည်အဆင့်သို့ ရောက်ရှိစေခြင်း။
- ကျန်းမာရေးနှင့် ဘေးကင်းရေးဆိုင်ရာ နည်းဥပဒေများနှင့် လက်တွေ့လုပ်ငန်းများနှင့် ပတ်သက်ပြီး နောက်ဆုံးရ အပြောင်းအလဲများကို မျက်ခြေမပြတ် သိရှိခြင်း။



MAS EDUCATION CENTER

No. 184-186, 2nd floor, 45th St., Botahtaung Township, Yangon, Myanmar.

Phone : (95) 977 9922 385, 977 9922 386

Email : info@mas-education.com

Website : www.mas-education.com

- မူဝါဒအတိုင်း ဆက်လက်တည်မြဲစေရန်အတွက် လိုအပ်သလို ပြန်လည်ပြင်ဆင်မှုများ လုပ်ဆောင်ခြင်း။
- ကုမ္ပဏီနှင့် သက်ဆိုင်သည့် ဘေးအန္တရာယ်များနှင့် နည်းဥပဒေများကို ခွဲခြားသိရှိခြင်းနှင့် ဆက်နွယ်နေသည့် ဆုံးရှုံးနိုင်ခြေများကို စိစစ်ခြင်း။
- ကြီးမားသည့် ဆုံးရှုံးနိုင်ခြေများကို ဖယ်ရှားရန် သို့မဟုတ် ထိန်းချုပ်ရန်နှင့် လုပ်ငန်းနှင့် ဆက်စပ်နေသည့် ဘေးအန္တရာယ်များကို ခွဲခြားသိရှိပြီး ဆုံးရှုံးနိုင်ခြေဆိုင်ရာ စစ်ဆေးအကဲဖြတ်ချက်များကို လိုအပ်သလို ဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာ စည်းမျဉ်းဥပဒေများကို လိုက်နာဆောင်ရွက်နိုင်စေရန် အစီအစဉ် ရေးဆွဲခြင်းနှင့် စီမံချက်များ ချမှတ်ခြင်း။
- လုပ်ငန်းတွင်း လုပ်ထုံးလုပ်နည်းများနှင့် ဘေးကင်းသော လုပ်ငန်းအလေ့အထများကို ဖန်တီးရေးဆွဲခြင်း။
- အထက်ပါ အစီအမံများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်စေရန်အတွက် ၎င်းအစီအမံများကို စောင့်ကြည့်ပေးခြင်း။
- ၎င်းတို့၏ ဆုံးရှုံးနိုင်ခြေ စိစစ်ချက်မှ အရေးပါသည့် ရလဒ်များကို သင့်လျော်စွာ မှတ်တမ်းတင်ခြင်း။
- ဝန်ထမ်းများအနေဖြင့် သင့်လျော်သည့် ကျန်းမာရေးနှင့် ဘေးကင်းရေးဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်၍ ဆွေးနွေးခြင်း၊ ၎င်းတို့၏ အမြင်များကို ထည့်သွင်းပါဝင်စေခြင်း။
- ကုမ္ပဏီ၏ နှစ်စဉ် ကျန်းမာရေးနှင့် ဘေးကင်းရေးဆိုင်ရာ ဆောင်ရွက်ချက်အပေါ် ခြုံငုံသုံးသပ်ခြင်းနှင့် အဆိုပါ သုံးသပ်ချက် အကျဉ်းချုပ်ကို ဒါရိုက်တာများ ဘုတ်အဖွဲ့ထံသို့ တင်ပြခြင်း။
- MAS ၏ ကျန်းမာရေးနှင့် ဘေးကင်းရေး မူဝါဒဆိုင်ရာ အထွေထွေ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည့် စံနှုန်းများကို အကောင်အထည်ဖော်နိုင်ခြင်း မရှိသည့် အခြေအနေတိုင်းတွင် ဒါရိုက်တာများ ဘုတ်အဖွဲ့သို့ သတင်းပို့ခြင်း။
- မတော်တဆမှုနှင့် ဖြစ်စဉ်များဆိုင်ရာ အစီရင်ခံစာများကို လက်ခံခြင်း၊ သင့်လျော်စွာ စုံစမ်းစစ်ဆေးပြီး တင်ပြခြင်း၊ မတော်တဆမှုနှင့် ဖြစ်စဉ်များဆိုင်ရာ အချက်အလက်တို့ကို စုဆောင်း၍ ခွဲခြမ်းစိတ်ဖြာခြင်း။

ဝန်ထမ်းအားလုံးသည် အောက်ပါတို့အတွက် တာဝန်ရှိသည် -



MAS EDUCATION CENTER

No. 184-186, 2nd floor, 45th St., Botahtaung Township, Yangon, Myanmar.

Phone : (95) 977 9922 385, 977 9922 386

Email : info@mas-education.com

Website : www.mas-education.com

- မိမိတို့၏ ကျန်းမာရေးနှင့် ဘေးကင်းရေးတို့ကိုသာမက အခြားသူများကိုလည်း ၎င်းတို့၏ ပြုမူနေထိုင်ပုံများ (သို့မဟုတ်) ထိမ်ချန်ထားမှုများ၏ အကျိုးသက်ရောက်မှုများ အလျောက် သင့်လျော်စွာ ဂရုစိုက် စောင့်ရှောက်ပေးခြင်း။

ကျိုးကြောင်းဆီလျော်စွာ ဂရုစိုက်ခြင်း။

- ဆုံးရှုံးနိုင်ခြေများကို ထိန်းချုပ်နိုင်ရန်နှင့် သက်ဆိုင်ရာ စည်းမျဉ်းဥပဒေများကို လိုက်နာဆောင်ရွက်စေရန် လိုအပ်သည့် အတိုင်းအတာအထိ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
- လုပ်ငန်းသုံး ကိရိယာနှင့် ပစ္စည်း အားလုံးကို ရရှိထားသည့် လမ်းညွှန်ချက်များ၊ လေ့ကျင့်မှုများနှင့်အညီ အသုံးပြုခြင်း။
- ကျန်းမာရေး၊ ဘေးကင်းရေးနှင့် လူမှုဖူလုံရေးဆိုင်ရာ အကျိုးကျေးဇူးများအတွက် ဦးတည်လုပ်ဆောင် ပေးသော ပစ္စည်း/ ကိစ္စရပ် အားလုံးကို ရည်ရွယ်ချက်ရှိရှိဖြင့် အလွဲသုံးစားမပြုလုပ်ခြင်း။
- မိမိတို့ကိုယ်တိုင် ကိုင်တွယ်နိုင်စွမ်း မရှိသည့် ကျန်းမာရေးနှင့် ဘေးကင်းရေးဆိုင်ရာ ပြဿနာများ သို့မဟုတ် ကျန်းမာရေး၊ ဘေးကင်းရေးနှင့် လူမှု ဖူလုံရေးဆိုင်ရာအစီအမံများအတွင်း လစ်ဟာနေသည်ဟု ယူဆသည့် ကိစ္စရပ်များ အားလုံးကို မိမိတို့၏ ကြီးကြပ်ရေးမှူး သို့မဟုတ် မန်နေဂျာတို့ထံ သတင်းပို့ခြင်း။

စစ်ဆေးအကဲဖြတ်သူများသည် ဝန်ထမ်းတို့၏ ဝတ္တရားများအပြင် အောက်ပါတို့အတွက်လည်း တာဝန်ရှိပါသည်။ သတ်မှတ်ထားသည့် သင်တန်းသား/စာသင်သားများသည် -

- ဤမူဝါဒကို မိတ်ဆက်ပေးချိန်ကတည်းက သိရှိစေရန်
- ၎င်းတို့အပေါ် အကျိုးသက်ရောက်လာနိုင်သည့် ကျန်းမာရေးနှင့် ဘေးကင်းရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေ စစ် ဆေးမှုများအကြောင်း သိရှိစေရန်
- ၎င်းတို့အပေါ် သက်ရောက်မှုရှိသည့် ကျန်းမာရေးနှင့် ဘေးကင်းရေး မူဝါဒများနှင့် ပတ်သက်၍ အပြောင်းအလဲများအကြောင်း အသိပေးခံရရန် လုပ်ဆောင်ခြင်း
- သင်တန်းသား/စာသင်သားအတွက် လုပ်ငန်းခွင်တွင်း စစ်ဆေးအကဲဖြတ်ချက်များကို သင့်လျော်စွာ လုပ်ဆောင်ပေးရန် ဆောင်ရွက်ပေးခြင်း (ဆုံးရှုံးနိုင်ခြေဆိုင်ရာ စစ်ဆေးအကဲဖြတ်မှု မူဝါဒတွင် ရှုပါ)



MAS EDUCATION CENTER

No. 184-186, 2nd floor, 45th St., Botahtaung Township, Yangon, Myanmar.

Phone : (95) 977 9922 385, 977 9922 386

Email : info@mas-education.com

Website : www.mas-education.com

၅။ မူဝါဒအား အကောင်အထည်ဖော်ခြင်း - လုပ်ထုံးလုပ်နည်းများ

၅-၁။ ကျွန်ုပ်တို့၏ စစ်ဆေးအကဲဖြတ်ရေးစင်တာမှ သင်တန်းသား/စာသင်သားများ

ကျောင်းနှင့်မိတ်ဆက်ပေးချိန်တွင်ဖြစ်စေ၊ ၎င်းတို့ အဆောက်အဦအတွင်း ပထမဆုံး သင်တန်းချိန် တက်ရချိန်တွင်ဖြစ်စေ အဆောက်အဦး ပတ်ဝန်းကျင် အဆင်အပြင်၊ ကျန်းမာရေးနှင့် ဘေးကင်းရေး လိုအပ်ချက်များ၊ မီးဘေးကာကွယ်ရေး ကြိုတင်လေ့ကျင့်မှုများ၊ ဖူလုံအဆင်ပြေရေး ထောက်ပံ့မှုများနှင့် ရှေးဦးသူနာပြု လုပ်ငန်းစဉ်များနှင့် မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။

၅-၂။ လုပ်ငန်းခွင်အတွင်းရှိ သင်တန်းသားများ/စာသင်သားများ

- လုပ်ငန်းခွင် တစ်ခုလုံးတွင် ဆုံးရှုံးနိုင်ခြေကို စစ်ဆေးအကဲဖြတ်ဖြစ်ပြီး ဆုံးရှုံးနိုင်ခြေအဆင့်များကို အနိမ့်၊ အလည်အလတ် သို့မဟုတ် အမြင့်ဟု သတ်မှတ်ထားပါသည်။ ကျန်းမာရေးနှင့် ဘေးကင်းရေး အတွက် စိတ်ကျေနပ်ဖွယ်ရာ ချဉ်းကပ်ကိုင်တွယ်မှုများရှိကြောင်း ဖော်ပြနိုင်သည့် လုပ်ငန်းခွင်များ ကိုသာ အစည်းအဝေးများနှင့် စစ်ဆေးအကဲဖြတ်မှုများ လုပ်ဆောင်ရာတွင် အသုံးပြုမည် ဖြစ်သည်။
- သင်တန်းသား/စာသင်သားများကို ၎င်းတို့၏ လှုပ်ရှားမှုများအား ဘေးကင်းစွာ တာဝန်ယူ စောင့်ကြည့်ပေးမည့် ကြီးကြပ်ရေးမှူး/သင်ကြားသူများထံတွင် ခွဲဝေအပ်ထားပေးစေလိုပါသည်။
- ကျန်းမာရေးနှင့် ဘေးကင်းရေး သည် စာသင်သား တစ်ဦးစီအတွက် ပြန်လည်သုံးသပ်ရာတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပြီး အစည်းအဝေးများ၌ ပုံမှန်ဆွေးနွေးသည့် အကြောင်းအရာ ဖြစ်သည်။ ဆိုးရွားသော ရှာဖွေတွေ့ရှိချက်များကို စုံစမ်းစစ်ဆေးပြီး ဖြေရှင်းသွားမည် ဖြစ်သည်။
- စစ်ဆေးအကဲဖြတ်သူများ အနေဖြင့် ခုခံအားနည်းသည့် အစုအဖွဲ့များနှင့် မထိတွေ့မီ DBS စစ်ဆေးမှုတစ်ခု လုပ်ဆောင်ရန် လိုအပ်ပါသည်။

၅-၃။ မတော်တဆ ဖြစ်ရပ်များနှင့် ဖြစ်ကားနီး ဖြစ်သည့် ကိစ္စရပ်များကို သတင်းပို့ခြင်း

လုပ်ငန်းခွင်မှ မတော်တဆမှုများဆိုင်ရာ မူဝါဒတွင် ရှုပါ

၅-၄။ တစ်ဦးတည်း အလုပ်လုပ်သူများ

- တစ်ဦးတည်း အလုပ်လုပ်သူများကို လေ့ကျင့်ရေးစင်တာများတွင် အခြားသူများနှင့်ခွဲပြီး (ဥပမာအားဖြင့် သီးခြားလေ့ကျင့်ရေးခန်းများ၌) အလုပ်လုပ်နေသည့် ဝန်ထမ်းများ သို့မဟုတ် ၎င်းတို့၏ လေ့ကျင့်ရေးစင်တာမှ အဝေးတွင် ရွှေ့ပြောင်းလုပ်ကိုင်နေသူများ (ဥပမာ



MAS EDUCATION CENTER

No. 184-186, 2nd floor, 45th St., Botahtaung Township, Yangon, Myanmar.

Phone : (95) 977 9922 385, 977 9922 386

Email : info@mas-education.com

Website : www.mas-education.com

သင်တန်းသား/ စာသင်သားများ ရှိနေသည့် လုပ်ငန်းခွင်တွင်း စောင့်ကြည့်လေ့လာခြင်း သို့မဟုတ် အစည်းအဝေးများတွင် ပါဝင်လုပ်ဆောင် နေခြင်း) ဟု အမျိုးအစား ခွဲခြားထားပါသည်။

- ကျွန်ုပ်တို့အရ ထိုဝန်ထမ်းများအတွက် ၎င်းတို့အား မိတ်ဆက်ပေးသည့် လုပ်ငန်းစဉ်အနေဖြင့် အဆိုပါ အန္တရာယ် ဖြစ်နိုင်ခြေ သို့မဟုတ် ထိခိုက်နိုင်ခြေများကို အနည်းဆုံး လျော့ချရန် သို့မဟုတ် ဖယ်ရှားရန် အတွက် ညွှန်ကြားမှုများနှင့် လေ့ကျင့်မှုများ လုပ်ဆောင်ပေးရန် ဖြစ်ပါသည်။
- ဝန်ထမ်းအားလုံးအနေဖြင့် မိမိကိုယ်တိုင်ဖြစ်စေ ၎င်းတို့၏ လုပ်ငန်းတွင်း အလေ့အကျင့်များကြောင့် သက်ရောက်ခံရသည့် အခြားသူများကို ဖြစ်စေ သင့်လျော်စွာ ဂရုစိုက်ထိန်းသိမ်းရန် တာဝန်ဝတ္တရား ရှိကြောင်း လက်ခံကြရမည် ဖြစ်သည်။
- တစ်ဦးတည်း အလုပ်လုပ်ခြင်းနှင့် ပတ်သက်သော ဆုံးရှုံးနိုင်ခြေဆိုင်ရာ စစ်ဆေးအကဲဖြတ်မှုကို

ထိုဝန်ထမ်း၏ အထက်မန်နေဂျာမှ လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး စာဖြင့်ရေးသား အထောက်အထားယူ၍ ရုံးချုပ်တွင် စာရွက်စာတမ်းပြုစု ထိန်းသိမ်းထားမည် ဖြစ်သည်။

၅.၅။ ကိုယ်ဝန်ဆောင်/မီးဖွားခြင်း

ဝန်ထမ်း၏ လုပ်ငန်းခွင်အတွင်း ဆုံးရှုံးနိုင်ခြေဆိုင်ရာ စစ်ဆေးအကဲဖြတ်မှုကို အထက်မန်နေဂျာမှ အောက်ပါအချိန်များတွင် လုပ်ဆောင်ရမည် ဖြစ်သည် -

- ကိုယ်ဝန်ရှိကြောင်း အသိပေးမှုကို လက်ခံရလျှင် ရပြီးခြင်း
- ကိုယ်ဝန်ဆောင်ချိန် အလည်ပိုင်းတွင်
- အလုပ်သို့ ပြန်ဝင်ချိန်

ထိုဝန်ထမ်း၏ ကျန်းမာရေးနှင့် နေထိုင်ကောင်းမွန်ရေးကို ကိုယ်ဝန်ဆောင်ချိန် တစ်လျှောက်လုံးတွင် အထက်မန်နေဂျာမှ ပုံမှန်စောင့်ကြည့်သွားမည်ဖြစ်ပြီး လိုအပ်သလို ချိန်ညှိပြင်ဆင်မှုတို့ကို ဆောင်ရွက်ပေးမည် ဖြစ်သည်။

၅.၅။ မီးဘေးဆိုင်ရာ ကြိုတင်လေ့ကျင့်မှုနှင့် အန္တရာယ်ရှိရာနေရာမှ ရှောင်ခွာခြင်း

- တစ်နှစ်တစ်ကြိမ် မီးဘေးဆိုင်ရာ ကြိုတင်လေ့ကျင့်မှု ရှိမည်ဖြစ်သည်။
- မီးအန္တရာယ်ဆိုင်ရာ အရာရှိသည် ရွှေ့ပြောင်းရှောင်ခွာမှုများကို ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ရှိသည်။ ၎င်းအရာရှိသည် လုပ်ငန်းထောက်ပံ့ရေး မန်နေဂျာ ဖြစ်သည်။
- ရွှေ့ပြောင်းရှောင်ခွာရာတွင် တွေ့ဆုံရမည့် နေရာကို နားနေရာ နေရာများတွင် ထင်ရှားစွာ ပြသထားမည် ဖြစ်သည်။



MAS EDUCATION CENTER

No. 184-186, 2nd floor, 45th St., Botahtaung Township, Yangon, Myanmar.

Phone : (95) 977 9922 385, 977 9922 386

Email : info@mas-education.com

Website : www.mas-education.com

- မီးဘေးအချက်ပေး ကိရိယာကို မြေပိုင်ရှင်/အဆောက်အဦး မန်နေဂျာမှ ပုံမှန်စစ်ဆေးထားမည် ဖြစ်သည်။
- မီးသတ်ဘူးများကို စာချုပ်ဖြင့် ဝယ်ယူဖြည့်တင်း၍ ထိန်းသိမ်းပေးမည် ဖြစ်သည်။
နောက်ဆုံးဝယ်ယူ ထားသည်နှင့် ပတ်သက်သည့် အချက်အလက်တို့ကို မီးသတ်ဘူးများပေါ်တွင် တွေ့နိုင်သည်။